




# Dahgruh dahdi Gugu


လိပ်ကလေးကူးကူး  
IL IL






Dahgruh dahdi Gugu yah  
sahkru silia Ihokuh li lo la.

လိပ်ကလေးကူးကူးဟာ ချောင်းနံ့ဘေးက  
ကျောက်ဂူလေးမှာ နေပါတယ်။



Dzahrau law bu:la: hala law  
zhidexi lhokhuh lilah sah la.

တစ်နေ့တော့ ဟိုဟိုဒီဒီသွားဖို့  
ကျောက်ဂူထဲက ထွက်လာတယ်။



Gugu yah zhio dzahdia  
shogyahguru tawre gahjera  
la. Shogyaguru fawrie!

ကူးကူးဟာ သွားနေရင်း လိပ်ပြာလေးကိုတွေ့တော့  
ငေးကြည့်နေတယ်။ လှလှိုက်တဲ့ လိပ်ပြာလေးပါလား။




Gugu yah zhilao dzahdia  
ccozo law Qi brige brigyaw  
gabra lojahde tawrelah  
gahje:rala la. Qi lhah fawrie!.

ကူးကူးဟာဆက်သွားတော့ သစ်ပင်ပေါ်ကို တက်လိုက်ဆင်းလိုက်  
ဆော့နေတဲ့ မျောက်ကိုတွေ့ပြီး ငေးကြည့်နေပြန်တယ်။  
တော်လိုက်တဲ့ မျောက်ကလေးပါလား။



Asisidia zhilao dzahdia  
suzhi:si li mahccuh rayah  
laso. Bahmaccu fawrie!



တဖြည်းဖြည်းဆက်သွားလိုက်တော့  
ရေအိုင်နားက ဆတ်လေးကိုတွေ့ပြန်တယ်။  
ခန့်ငြားလိုက်တဲ့ ဦးချိုကြီးပါလား။



# Gugu lizhuli


- Shogyahguru yilah azhuzhaw fawrahva
- Qi yilixuo bahlhah gahshah rah.
- Mahccuh yilah xuo maccu gahdze rahva dah bahlizhu se la.

ကူးကူးလေးစိတ်ထဲမှာ လိပ်ပြာလေးလို ငါမလှဘူး၊  
မျောက်ကလေးလိုလည်းမတော်ဘူး၊  
ဆတ်လို ဦးချိုမရှိဘူးလို့ တွေးပြီးအားငယ်နေတယ်။




Cahlederali gahlhu kyo yah  
Gugu dzodze dexi sio dah la.

အဲဒီအချိန်မှာ စွန်ရဲတစ်ကောင်က  
ကူးကူးကိုဖမ်းစားဖို့ ဆင်းလာတယ်။




Gugu yah bahge Bahci lahma  
gahlhawdzua gahkodzoa la.  
Gahlhu lah lho yilah rayah so.

ကူးကူးက သူ့ခေါင်းနဲ့ ခြေထောက်လေးတွေကို  
မြန်မြန်ဆန်ဆန် ရုတ်သွင်းလိုက်တယ်။  
စွန်ရဲရဲ အမြင်မှာ ကျောက်တုံးတစ်တုံး ဖြစ်သွားတယ်။




Gahlhu xuo bridza ladi so.

စွန်ရဲကြီးလည်း အဝေးကိုပျံသွားပြီ။



Gugu xuo bahlo gahzhaw di  
SO.

ကူးကူးလည်း သူ့ကိုယ်သူ ကျေနပ်သွားပါတော့တယ်။



ကိုကာ့မျိုးနွယ်စု စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



**H&M FOUNDATION**

